

အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်ထိန်းသိမ်းမှုကာလ သတ်မှတ်ချက်အစီအစဉ်

( ၂၀၁၅-၂၀၁၆ )

၁။ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းထားရှိရမည့်အချိန်ကာလသည် အစိုးရရုံးပိတ်ရက်များအပါအဝင် သီတင်းပတ် ၄ ပတ် (၂၈ရက်)ဖြစ်ပါသည်။ ပူးတွဲပါဇယား(၁)၏ ကော်လံ(၁)တွင် ဖော်ပြထားရှိသည့် ထိန်းသိမ်းမှုကာလအတိုင်း လိုက်နာဆောင်ရွက်ရမည်။

၂။ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ဘဏ်များရှိ အပ်ငွေစုစုပေါင်း၏ (၅)ရာခိုင်နှုန်း ထားရှိရမည်။ ဘဏ်များရှိ အပ်ငွေစုစုပေါင်းကို တွက်ချက်ရာတွင် လက်ကျန်ရှင်းတမ်းပါ အပ်ငွေကို သီးသန့်ငွေအခြေခံအဖြစ် သတ်မှတ်တွက်ချက်ရန် ဖြစ်သည်။ သီးသန့်ငွေထိန်းသိမ်းမှုကာလအတွက် သီးသန့်ငွေအခြေခံအဖြစ် ရယူတွက်ချက်မည့် လက်ကျန်ရှင်းတမ်းကာလအား ဇယား(၁)၏ ကော်လံ(၂)တွင် ဖော်ပြထားပါသည်။

၃။ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေစာရင်းဖြင့်သာ ထားရှိရမည်ဖြစ်သည်။ သီးသန့်ငွေလိုအပ်ချက်များကို တွက်ချက်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တစ်ခု၏ ရုံးချုပ်နှင့် သက်ဆိုင်ရာရုံးခွဲအားလုံးအား တစ်ပေါင်းတည်းသောအဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ယူပြီး အဆိုပါရုံးချုပ်နှင့်ရုံးခွဲများအားလုံး၏ ဗဟိုဘဏ်ရှိ အပ်ငွေစာရင်းလက်ကျန်များအတိုင်း တွက်ချက်ရမည်။

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သတ်မှတ်ထားသည့် ထိန်းသိမ်းမှုကာလအတွက် ဘဏ်များမှထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ပမာဏကို တွက်ချက်ပြီးနောက် ဘဏ်များကထားရှိရမည့် အနည်းဆုံး သီးသန့်ငွေပမာဏအား (၅) ရက်ကြိုတင်၍ ဘဏ်များသို့ အကြောင်းကြားမည်။ ဗဟိုဘဏ်မှ အကြောင်းကြားမည့်ရက်များအား ဇယား(၁)၏ ကော်လံ(၃)တွင် ဖော်ပြထားပါသည်။

၅။ ဘဏ်များအနေဖြင့် အဆိုပါအသိပေးချက်အား လက်ခံရရှိကြောင်း သီးသန့်ငွေလိုအပ်ချက်ထိန်းသိမ်းမှုကာလ စတင်မည့်ရက်မတိုင်မီ (၁)ရက်ကြိုတင်၍ နောက်ဆုံးထားအကြောင်းပြန်ကြားရမည်။ နောက်ဆုံးထား အကြောင်းပြန်ကြားရမည့် ရက်များအား ဇယား(၁)၏ ကော်လံ(၄)တွင် ဖော်ပြထားပါသည်။

၆။ ဘဏ်များအနေဖြင့် ဗဟိုဘဏ်ရှိ ၎င်းတို့၏ စာရင်းရှင်စာရင်းတွင် ထိန်းသိမ်းမှုကာလအတွင်း ထားရှိရန်သတ်မှတ်ထားသည့် သီးသန့်ငွေပမာဏထက် လျော့နည်းခြင်းရှိ/မရှိကို ဗဟိုဘဏ်က နေ့စဉ်စောင့်ကြည့် သွားမည်ဖြစ်ပြီး အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အား လိုက်နာရန်ပျက်ကွက်သည့် ဘဏ်များအား ဗဟိုဘဏ်မှ အကြောင်းကြားမည်ဖြစ်သည်။

၇။ သီးသန့်ငွေလိုအပ်ချက် လိုက်နာဆောင်ရွက်မှုပျက်ကွက်သည့် ဘဏ်သည် သီးသန့်ငွေလိုအပ်ချက်ထိန်းသိမ်းထားရှိရမည့်ကာလအတွက် သီးသန့်ငွေအချိုးအောက် လျော့နည်းထားရှိသည့် ပမာဏအပေါ် ဗဟိုဘဏ်က သတ်မှတ်သည့် ငွေဒဏ်အား ပေးဆောင်ရမည်။

၈။ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်ပြည့်မီပြီးဖြစ်သည့် ဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက် (၁၀/၂၀၁၅)အတိုင်း (၂-၄-၂၀၁၅) ရက်နေ့မှစတင်၍ လိုက်နာရမည်။ အနည်းဆုံး ထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်ပြည့်မီရန် အခက်အခဲရှိသည့် ဘဏ်များအနေဖြင့် သီးသန့်ငွေလိုအပ်ချက် (၅)ရာခိုင်နှုန်းအား ပြည့်မီစွာထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုကာလနှင့် ပြင်ဆင်ရန်ကာလ (၃)လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ညှိနှိုင်းပြီး အစီအစဉ်ရေးဆွဲဆောင်ရွက်သွားရန်ဖြစ်သည်။ ပြင်ဆင်ရန်ကာလ(၃)လအတွင်း သီးသန့်ငွေလိုအပ်ချက်လိုက်နာဆောင်ရွက်မှုပျက်ကွက်ခြင်းအတွက် ငွေဒဏ်ကျခံခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

၉။ ဘဏ်များရှိ အပ်ငွေစုစုပေါင်းကို တွက်ချက်ရာတွင် လက်ကျန်ရှင်းတမ်း၌ ဖော်ပြသောအပ်ငွေကို အခြေခံမည်ဖြစ်သော်လည်း ဘဏ်များအနေဖြင့် မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေအပ်ငွေများနှင့်စပ်လျဉ်းသည့် ဖော်ပြချက်အား ဇယား(၂)တွင် ဖြည့်စွက်ပြီး သက်ဆိုင်ရာဘဏ်၏ တာဝန်ခံအရာရှိ(၂)ဦးက လက်မှတ်ရေးထိုးပြီး လကုန်စာရင်းပိတ်သည့်နေ့မှ အလုပ်ရက်(၇)ရက်ထက်နောက်မကျစေဘဲ ဇယား၌ ဖော်ပြသည့်လိပ်စာသို့ လစဉ် ပေးပို့ပေးရန်ဖြစ်ပါသည်။ အပ်ငွေများသည် မြန်မာကျပ်ငွေဖြင့်ဖြစ်ပါက မြန်မာကျပ်ငွေဖြင့် ဖော်ပြရမည်။ အပ်ငွေသည် နိုင်ငံခြားငွေတစ်ရပ်ရပ်ဖြင့်ဖြစ်ပါက သက်ဆိုင်ရာနိုင်ငံခြားငွေ၊ ယင်းနှင့်ညီမျှသော မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာတို့ဖြင့် အသီးသီးဖော်ပြရမည်။ နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာတို့သို့ ပြောင်းလဲတွက်ချက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို အသုံးပြုရမည်။

**မြန်မာနိုင်ငံတော်ဗဟိုဘဏ်**  
**အနည်းဆုံးထားရှိရမည့်သီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလ သတ်မှတ်ချက်အစီအစဉ် (၂၀၁၅-၂၀၁၆)**

	သီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလ		လကုန်ရက်ရှိ လက်ကျန်ရှင်းတမ်း	ဗဟိုဘဏ်မှဘဏ်များသို့ ထားရှိရမည့် သီးသန့်ငွေပမာဏ နောက်ဆုံးထား အကြောင်းကြားမည့်ရက်	ဘဏ်များမှ သိရှိကြောင်း နောက်ဆုံးထား ပြန်ကြားရမည့်ရက်	သီးသန့်ငွေလိုအပ်ချက်လိုက်နာမှု ပျက်ကွက်ခြင်းအား နောက်ဆုံးထား အကြောင်းကြားမည့်ရက်
	(၁)	(၂)	(၃)	(၄)	(၅)	
	စတင်မည့်နေ့	ပြီးဆုံးမည့်နေ့				
၁	၀၈/၀၄/၂၀၁၅	၀၅/၀၅/၂၀၁၅	ဖေဖော်ဝါရီ ၂၀၁၅	၀၃/၀၄/၂၀၁၅	၀၇/၀၄/၂၀၁၅	၁၂/၀၅/၂၀၁၅
၂	၀၆/၀၅/၂၀၁၅	၀၂/၀၆/၂၀၁၅	မတ် ၂၀၁၅	၀၁/၀၅/၂၀၁၅	၀၅/၀၅/၂၀၁၅	၀၉/၀၆/၂၀၁၅
၃	၀၃/၀၆/၂၀၁၅	၃၀/၀၆/၂၀၁၅	ဧပြီ ၂၀၁၅	၂၉/၀၅/၂၀၁၅	၀၂/၀၆/၂၀၁၅	၀၇/၀၇/၂၀၁၅
၄	၀၁/၀၇/၂၀၁၅	၂၈/၀၇/၂၀၁၅	မေ ၂၀၁၅	၂၆/၀၆/၂၀၁၅	၃၀/၀၆/၂၀၁၅	၀၄/၀၈/၂၀၁၅
၅	၂၉/၀၇/၂၀၁၅	၂၅/၀၈/၂၀၁၅	ဇွန် ၂၀၁၅	၂၄/၀၇/၂၀၁၅	၂၈/၀၇/၂၀၁၅	၀၁/၀၉/၂၀၁၅
၆	၂၆/၀၈/၂၀၁၅	၂၂/၀၉/၂၀၁၅	ဇွန် ၂၀၁၅	၂၁/၀၈/၂၀၁၅	၂၅/၀၈/၂၀၁၅	၂၉/၀၉/၂၀၁၅
၇	၂၃/၀၉/၂၀၁၅	၂၀/၁၀/၂၀၁၅	ဇူလိုင် ၂၀၁၅	၁၈/၀၉/၂၀၁၅	၂၂/၀၉/၂၀၁၅	၂၇/၁၀/၂၀၁၅
၈	၂၁/၁၀/၂၀၁၅	၁၇/၁၁/၂၀၁၅	ဩဂုတ် ၂၀၁၅	၁၆/၁၀/၂၀၁၅	၂၀/၁၀/၂၀၁၅	၂၄/၁၁/၂၀၁၅
၉	၁၈/၁၁/၂၀၁၅	၁၅/၁၂/၂၀၁၅	စက်တင်ဘာ ၂၀၁၅	၁၃/၁၁/၂၀၁၅	၁၇/၁၁/၂၀၁၅	၂၂/၁၂/၂၀၁၅
၁၀	၁၆/၁၂/၂၀၁၅	၁၂/၀၁/၂၀၁၆	အောက်တိုဘာ ၂၀၁၅	၁၁/၁၂/၂၀၁၅	၁၅/၁၂/၂၀၁၅	၁၉/၀၁/၂၀၁၆
၁၁	၁၃/၀၁/၂၀၁၆	၀၉/၀၂/၂၀၁၆	နိုဝင်ဘာ ၂၀၁၅	၀၈/၀၁/၂၀၁၆	၁၂/၀၁/၂၀၁၆	၁၆/၀၂/၂၀၁၆
၁၂	၁၀/၀၂/၂၀၁၆	၀၈/၀၃/၂၀၁၆	ဒီဇင်ဘာ ၂၀၁၅	၀၅/၀၂/၂၀၁၆	၀၉/၀၂/၂၀၁၆	၁၅/၀၃/၂၀၁၆
၁၃	၀၉/၀၃/၂၀၁၆	၀၅/၀၄/၂၀၁၆	ဇန်နဝါရီ ၂၀၁၆	၀၄/၀၃/၂၀၁၆	၀၈/၀၃/၂၀၁၆	၁၂/၀၄/၂၀၁၆